



Title	မန့်မာမိၼ် ရွာ ဒေသများဆိုင်ရာ အမည်ပပြု စစ်တမ်း
Author(s)	Htet, Htet
Citation	外国語教育のフロンティア. 2021, 4, p. 275-283
Version Type	VoR
URL	https://doi.org/10.18910/79378
rights	
Note	

The University of Osaka Institutional Knowledge Archive : OUKA

<https://ir.library.osaka-u.ac.jp/>

The University of Osaka

မြန်မာမြို့ရွာ ဒေသများဆိုင်ရာ အမည်ပြုပုံ စစ်တမ်း

ミャンマーの町や村，地域における地名の命名法

HTET HTET

要約

本調査報告はミャンマーの様々な町や村、地域に見られる地名を言語学的観点から調べ、まとめたものである。地名の命名に関する調査は、地名が現地に暮らす人々の考え方と密接にかかわっていることから、言語研究の分野において重要だと言える。ミャンマーの地名に関する記述と考察を通じ、ミャンマー人の命名に対する考え方への理解を深め、各地名の言語的特徴を明らかにすることが本稿の目的である。

考察対象として用いるのはヤンゴン市内で使われている地名とミャンマー各地で見られる地名である。本稿では地名を以下14の項目に分けて記述と考察を行っていく。

(1) 歴史的な背景、(2) コウン「丘」という語が地名に含まれる町村や地域、(3) タン「列」という語が地名に含まれる町村や地域、(4) チャウン「川」という語が地名に含まれる町村や地域、(5) ウー「初め」という語が地名に含まれる町村や地域、(6) 数詞が地名に含まれる町村や地域、(7) 古典的な命名法として“ワディー”という語を地名に付けている町村や地域、(8) 単音節から成る地名を持つ町村や地域、(9) 2音節から成る地名を持つ町村や地域、(10) 3音節から成る地名を持つ町村や地域、(11) 基本字母が前後で同じ形をした地名の町村や地域、(12) 綴り上地名に重ね文字が用いられている町村や地域、(13) 地名に動物名が用いられている町村や地域、(14) 地名に植物名が用いられている町村や地域

キーワード：地名、命名、ミャンマー

သော့ချက်စကားလုံးများ **စစ်တမ်း** ၊ **ဒဏ္ဍာရီ** ၊ **နောက်ခံ** ၊ **ပညက်** ၊ **ပါဌ်ဆင့်** ၊ **လယ်**
တွင်း ၊ **ဝဏ္ဏ** ၊ **အက္ခရာ** ၊ **အမည်ပြုခြင်း** ၊ **အရှိနည်း** ၊

ရည်ရွယ်ချက်

ဤစာတမ်းသည် မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာနှင့် နေရာဒေသအသီးသီး၏အမည်နာမ သတ်မှတ်ပုံတို့ကို ဘာသာစကားရှုထောင့်က စစ်တမ်းကောက်ယူလေ့လာခြင်း ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ အမည် စဉ်းစားပုံများကို သိရှိ နားလည်စေရန် ဖြစ်ပါသည်။

နိဒါန်း

စစ်တမ်းဟူသည် သက်ဆိုင်ရာ အလေ့လာခံတို့ကို စုံစမ်းရရှိသည့် **Data** များအပေါ် အခြေပြုပြီး စစ်တမ်း(ဇယား) ပြုစုလေ့လာခြင်း ဖြစ်သည်။ ဤစစ်တမ်းသည် မြန်မာမြို့ရွာ ဒေသ အမည်နာမများကို ဘာသာစကားအမြင်ဖြင့် စုစည်းထားခြင်း ဖြစ်ပါသည်။ စာတမ်းတွင် ရန်ကုန်မြို့အခြေပြု နေရာဒေသအမည်များနှင့် မြန်မာနိုင်ငံ အနှံ့အပြားရှိ နေရာဒေသ အမည်များကို စစ်တမ်းထုတ်ယူထားသည်။ ယင်းသို့ စစ်တမ်းထုတ်ယူ စစ်ဆေးလိုက်ခြင်းကြောင့် ဘာသာစကားဆိုင်ရာ စိတ်ဝင်စားဖွယ် အချက်များ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ တစ်နည်း ပတ်ဝန်းကျင်လေ့လာမှု ဗဟုသုတအနေဖြင့် မြန်မာတို့လူမျိုး၏ အမည်နာမ ပညတ် သတ်မှတ်ပုံ အတွေးအမြင်

များကိုပါ သိရှိနိုင်ပါမည်။ ပတ်ဝန်းကျင် နေရာ ဒေသအမည်များနှင့် လူတို့၏ စိတ် ခံစားမှု အမြင်များကိုပါ ဆက်စပ်လေ့လာနိုင်ပါလိမ့်မည်။ သို့ပါ၍ စစ်တမ်းကောက် ယူမှုသည် ဘာသာစကားလေ့လာမှုနယ်တွင်လည်း အရေးပါသည်ဟု ဆိုနိုင်ပါမည်။

၁။ စစ်တမ်းနှင့် သမိုင်းနောက်ခံသဘော

ဤအချက်သည် ဘာသာစကားသက်သက်နှင့်သာ သက်ဆိုင်လိမ့်မည် မဟုတ်ပါချေ။ နောက်ခံ ဟူသည် **နောက်ကွယ် အချက်အလက်**တို့ဖြစ်သည်။ တစ်နည်းဆိုသော် မြို့ ရွာ ဒေသအမည်များ နောက်ကွယ်တွင် သမိုင်းဆိုင်ရာ နှင့် သမိုင်း မဟုတ်သော်လည်း **ဒဏ္ဍာရီဆိုင်ရာ** အချက်အလက်အချို့ ရှိနေတတ်ပါမည်။

သာဓက - သမိုင်းအထောက်အထားအရ **ရန်ကုန်**သည် တစ်ချိန်က မွန်အမည် ဖြင့်သာ ထင်ရှားခဲ့ဖူးသည်။ သို့သော်လည်း အလောင်းမင်းတရားကြီး လက်ထက်က စ၍ ရန်အပေါင်း ကုန်စင် အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မြို့အမည်ကို ရန်ကုန် ဟု ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။ မွန်အမည် လွန်ဆေး က ယနေ့ကာလ ၌ **မြန်အောင်မြို့** ဖြစ်လာသည်။ မြန်မြန်ဆန်ဆန် အောင်မြင်ခြင်း အထိမ်းအမှတ်ပင် ဖြစ်သည်။ ထို့အတူ **ကျောက်ဆည်မြို့** ဆိုသည်မှာလည်း ပုဂံခေတ်က လယ်တွင်း ၁၁ ခရိုင်အဖြစ် ထင်ရှားခဲ့ဖူးသည်။ သို့သော် ကျောက်သားများဖြင့် ဆည်တမံများ တည် ဆောက်ခဲ့ခြင်းကြောင့် ယနေ့တွင် ကျောက်ဆည် ဖြစ်လာရသည်။ **သံတွဲမြို့**ဆိုသည် မှာလည်း မြို့ပတ်လည်တွင် သံကြိုးများဖြင့် ချည်ထား ဆိုင်းထားခြင်းကြောင့် ယနေ့ မြို့အမည်- သံတွဲ ဟု တွင်လာရသည်။ ဘာသာစကားယဉ်ကျေးမှုအရ မြို့အမည်ပြပုံ တို့တွင် သက်ဆိုင်ရာ မြို့သမိုင်းများကိုလည်း ချန်လှပ်ထားခဲ့၍ မရနိုင်ပါ။

၂။ ကုန်း အမည်တွဲ မြို့ရွာ ဒေသများ

မြန်မာ အရပ်ဒေသတို့တွင် **ကုန်း** စကားလုံးတွဲထားသော နေရာအမည်များလည်း တွေ့ရပါသည်။ ရန်ကုန်မြို့တွင်လည်း ကုန်းမြင့် တောင်ကုန်း သဘောသက်ဝင်သည့် **ကုန်း အမည်တွဲ ဒေသများ** ရှိနေပါသည်။ မြန်မာနိုင်ငံရှိ အချို့အမည်များတွင်လည်း ကုန်း အမည်တွဲ ဒေသများကို Data စစ်တမ်း ကောက်ယူတွေ့ရှိရပါသည်။

ရန်ကုန်မြို့ရှိ နေရာအမည်များမှာ **မြေခိုကုန်း ၊ ဆယ်မိုင်ကုန်း ၊ ကြို့ကုန်း ၊ မလွှကုန်း ၊ ကျောက်ကုန်း ၊ တညင်းကုန်း ၊ နှင်းဆီကုန်း ၊ ပုရွက်ဆိတ်ကုန်း ၊ ချော်တွင်းကုန်း ၊ မုန့်လက်ဆောင်းကုန်း** စသည် တွေ့ရပါသည်။ အခြား မြို့ရွာ ဒေသများမှာ **ပဲနွယ်ကုန်း ၊ ဇီးကုန်း ၊ ကွမ်းခြံကုန်း ၊ ပုတီးကုန်း ၊ တပ်ကုန်း ၊ ကျောင်းကုန်း ၊ ကျွန်းကုန်း ၊ သောင်းတိုင်ကုန်း ၊ ဟင်္သာကုန်း ၊ ဘန့်ဘွေးကုန်း ၊ သဲကုန်း ၊ ခင်ဘကုန်း ၊ အင်းကုန်း ၊ ပုဏ္ဏားကုန်း ၊ မန်ကျည်းကုန်း ၊ ယင်းတိုက်ကုန်း ၊ အိုးထုတ်ကုန်း ၊ ကုလားကုန်း ၊ ဂွေးကုန်း** စသည် ရှိပါသည်။

၃။ တန်း - အမည်တွဲ မြို့ရွာ ဒေသများ

အချို့ အမည်များကို စစ်တမ်းကောက်လိုက်လျှင် ရန်ကုန်မြို့နှင့် ရန်ကုန်မြို့ ပြင်ပ အခြားမြို့ရွာဒေသအမည်များတွင် **တန်း** စကားအသုံးတွဲပြီး အမည်ပြု မှည့်ခေါ်ထားသည့် နေရာများ ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

သာဓကမှာ ရန်ကုန်မြို့တွင် **ပန်းဘဲတန်း ၊ လှည်းတန်း ၊ စဉ့်အိုးတန်း ၊ တရုတ်တန်း ၊ ဝါးတန်း ၊ ထီးတန်း ၊ ပန်းတဉ်းတန်း ၊ အခြားနေရာများမှာ **အပ်ချုပ်တန်း ၊ ကျောက်တန်း ၊ သပြေတန်း** (ခံတပ်) စသည် တွေ့ရပါသည်။**

၄။ ချောင်း - အမည်တွဲ မြို့ရွာ ဒေသများ

ရန်ကုန်မြို့နှင့် အခြားဒေသများရှိ **ချောင်း** အမည်တွဲ နေရာတို့ကိုလည်း အောက်ပါ အတိုင်း စစ်တမ်းကောက်ယူ ဖော်ပြပါမည်။ **စမ်းချောင်း** (ရန်ကုန်) ၊ **ရေနံချောင်း** ၊ **ကျွန်းချောင်း** ၊ **ငလိုက်ချောင်း** ၊ **ဝါးနက်ချောင်း** ၊ **ငသိုင်းချောင်း** ၊ မိတ္ထီလာရှိ **ပေါက်ချောင်း** စသည်တို့ဖြစ်ပါသည်။

၅။ ဦး အမည်တွဲ မြို့ရွာ ဒေသများ

အချို့သော မြန်မာ မြို့ရွာ ဒေသအမည်များတွင် **ဦး** စကားလုံးတွဲစပ်လျက် မှည့်ခေါ်ထားပုံကိုလည်း တွေ့နိုင်ပါသည်။ သာဓက - **ရေဦး** ၊ **မြောက်ဦး** ၊ **ညောင်ဦး** ၊ **ခင်ဦး** ၊ **တောင်ဦး** (ရွာ) ၊ **ချောင်းဦး** ၊ **ဒိုက်ဦး** ၊ **တံတားဦး** စသည်ဖြင့် ရှိပါသည်။

၆။ ကိန်းဂဏန်းအမည်ပြု မြို့ရွာ ဒေသများ

မြန်မာနိုင်ငံရှိ အချို့သော မြို့ရွာအမည်များတွင် **ကိန်း**အရေအတွက်ပါသည့် အမည်များကိုလည်း တွေ့နိုင်ပါသည်။ မြန်မာလူမျိုးတို့၏ အမည်ပြုခြင်းစလေ့ တစ်မျိုးပင် ဖြစ်ပါလိမ့်မည်။ တွေ့ရသော်လည်း အရေအတွက်အားဖြင့် အရှိန်နည်းပါလိမ့်မည်။

ပုံစံပြရသော် **ညောင်လေးပင်** ၊ **ညောင်ခြောက်ပင်** (ကျောက်ဆည်ဒေသရှိ ရပ်ကွက်အမည်) ၊ **ထန်းတပင်** ၊ **သုံးဆယ်** ၊ **ဘုရားသုံးဆူ** ၊ **သုံးခွ** ၊ **လေးထောင့်ကန်** ၊ **ငါးဆူတောင်** ၊ **ရှစ်မိုင်** (ရန်ကုန်) ၊ **ကိုးမိုင်** (ရန်ကုန်) စသည် တွေ့ရပါမည်။

၇။ ဝတီ အသုံး ပါဝင်သည့် မြို့ရွာ ဒေသများ

အချို့မြို့ရွာ ဒေသ အမည်တို့တွင် ရှေးရိုးဆန်ဆန် **ဝတီ** တွဲလျက် အမည်ပြု မှည့်ခေါ်ထားပုံကိုလည်း ထူးထူးခြားခြား တွေ့နိုင်ပါသည်။ ဥပမ - **သာယာဝတီ** ၊ **ဇေယျဝတီ** ၊ **ကန္တာရဝတီ** (ကယား) ၊ **ရမ္မာဝတီ** (ရခိုင်) ၊ **ညေဝတီ** (ရခိုင်) ၊ **တမ္ပဝတီ** (မန္တလေး) ၊ **သလ္လာဝတီ** (မုံရွာ) စသည် တွေ့ရပါသည်။

၈။ ဝဏ္ဏတစ်ခုတည်း အသုံးပြု မြို့ရွာ ဒေသများ

အချို့သော မြို့ရွာ ဒေသအမည်နာမများကို ဝဏ္ဏတစ်မျိုးတည်းသုံးပြီး မှည့်ခေါ်ထားပုံကိုလည်း တွေ့နိုင်ပါသည်။ အက္ခရာတစ်ခုသာ အသုံးပြုထား၍ ခေါ်ဆိုရ မှတ်သားရ လွယ်ကူပါလိမ့်မည်။ ယင်းတို့ကို အောက်ပါအတိုင်း တွေ့ရပါသည်။ **ဝေါ** ၊ **ပေါက်** ၊ **မြိုင်** ၊ **ချောက်** ၊ **ဖြူး** ၊ **ဆွာ** ၊ **ဂွ** ၊ **မြောင်** ၊ **အမ်း** ၊ **ရေး** ၊ **ပြည်** ၊ **ပေါင်** ၊ **မြိတ်** ၊ **လှိုင်** (ရန်ကုန်) စသည် တွေ့ရပါသည်။

၉။ ဝဏ္ဏနှစ်ခု အသုံးပြု မြို့ရွာ ဒေသများ

အချို့မြို့ရွာများ၏ အမည်တို့မှာ ဝဏ္ဏနှစ်ခု သို့မဟုတ် အက္ခရာနှစ်မျိုး တွဲလျက် မှည့်ခေါ် အမည်ပြုထားသည်။ သာဓကမှာ **ရေနီ** ၊ **တိုက်ကြီး** ၊ **တာဝ** ၊ **ထားဝယ်** ၊ **ကူမဲ** ၊ **သာစည်** ၊ **မုံရွာ** ၊ **ဝဲလောင်** ၊ **ဒိုက်ဦး** ၊ **ရွာငံ** ၊ **ပျော်ဘွယ်** ၊ **ဟားခါး** ၊ **မှော်ဘီ** ၊ **ကျောက်တန်း** ၊ **သန်လျင်** ၊ **လော** ၊ **ဝန်းသို** ၊ **ပဲခူး** စသည်ဖြင့် တွေ့ရပါသည်။ ထိုအုပ်စုတွင် အချို့သော အမည်တို့သည် ရှေ့အစိတ်အပိုင်းကို **သရ** မရောဘဲ အက္ခရာ သက်သက် ဖြင့် အမည်ပြုထားပုံကိုလည်း တွေ့ရမည်။ ပုံစံပြရလျှင် **ကဝ** ၊ **ကလေး** ၊ **ကလော** ၊ **ငဖဲ** ၊ **တမူး** ၊ **ဒလ** ၊ **မဒေါက်** စသည်တို့ ဖြစ်ပါသည်။

၁၀။ ဝဏ္ဏသုံးခုတွဲ မြို့ရွာ ဒေသများ

မြန်မာနိုင်ငံရှိ မြို့ရွာ နေရာ ဒေသအမည်များကို စစ်တမ်းထုတ်လိုက်သော် အချို့မှာ ဝဏ္ဏသုံးခုတွဲ သို့မဟုတ် **အက္ခရာ ၃ မျိုး စပ်လျက်** အမည်ပြုတတ်ကြောင်း စစ်ဆေး သိရှိရပါသည်။ သာဓကမှာ **ပျဉ်းမနား ၊ ကျောက်တံခါး ၊ သာဂရ ၊ မော်လမြိုင် ၊ ဘုရားကြီး ၊ ပျဉ်ပုံကြီး ၊ ဖြန့်တန်ဆာ ၊ ညောင်လေးပင် ၊ ပိန်းဇလုပ် ၊ ဖောင်တော် သီ ၊ ရေတာရှည်** စသည် တွေ့ရပြီး ရန်ကုန်မြို့ရှိ အချို့ (မြို့နယ်)အမည်များမှာလည်း အက္ခရာ ၃ ခုတွဲ အမည်တို့ကို စာရင်းကောက်ယူ ရရှိနိုင်ပါသည်။ ယင်းတို့မှာ **ဗိုလ်တ ထောင် ၊ သင်္ဃန်းကျွန်း ၊ သာဓကတ ၊ ကျောက်တံတား ၊ လမ်းမတော်** စသည် တွေ့ရ ပါသည်။ အချို့အမည်များသည် **ဝဏ္ဏ ၄** ခုတွဲစပ်ပြီး အမည်ပြုထားပါသည်။ သို့သော် အရှိန်နည်းလိမ့်မည် ထင်ပါသည်။ သာဓက - **တနင်္သာရီ ၊ မော်လမြိုင်ကျွန်း ၊** အချို့မှာ **ဝဏ္ဏ ၅** ခုအထိ တွဲထားပါသည်။ ရန်ကုန်မြို့ရှိ **မင်္ဂလာတောင်ညွန့်** (မြို့နယ်)သည် ဝဏ္ဏ ၅ ခု ပါဝင်နေပါသည်။ ဤစစ်တမ်းအတွင်း ၅ ခုအထက် မတွေ့ရပါ။

၁၁။ အက္ခရာတူ အသုံးပြု မြို့ရွာ ဒေသများ

အချို့ မြို့ရွာ ဒေသအမည်များကို စစ်တမ်းထုတ်ကြည့်လိုက်သော် ထူးခြားသည်မှာ **ဝဏ္ဏတူ** တစ်နည်း **အက္ခရာတူများ** အသုံးပြုပြီး အမည်ပေး မှည့်ခေါ်ထားပါသည်။

သာဓကဖော်ပြရသော် **မေမြို့** (ယခု ပြင်ဦးလွင်) ၊ **ဟဲဟိုး ၊ မြင်းမှု ၊ ကျောင်း ကုန်း ၊ ကျွန်းကုန်း ၊ ကုန်းကြီး ၊ ကျောက်ကြီး ၊ မြောင်းမြ ၊ တီးတိန် ၊ တုံတေး ၊ မိုင်းမော ၊ ဂန့်ဂေါ ၊ မိုးမိတ် ၊ ဆီဆိုင် ၊ လွယ်လင် ၊ ရှမ်းရွာ ၊ ကိုကိုးကျွန်း** စသည် တွေ့ရပါသည်။

၁၂။ စာလုံးဆင့် အသုံးပြု မြို့ရွာ ဒေသများ

အချို့အမည်များကို ထူးထူးခြားခြားပင် ပါဠိဆင့် (စာလုံးပေါင်းအဆင့်) အသုံးပြုပြီး မှည့်တွင် ခေါ်ဝေါ်ထားပါသည်။ ပါဠိအမည် မဟုတ်သည့်တိုင် ပါဠိဆန်ဆန် အမည်ပြု ထားသည်ကို တွေ့ရှိရပါသည်။ ဥပမာ- မတ္တရာ ၊ အင်္ဂပူ ၊ လပွတ္တာ ၊ ပတ္တာ ၊ မုတ္တမ ၊ ဥက္ကလာပ ၊ ပခုက္ကူ ၊ တနင်္သာရီ ၊ မိတ္ထီလာ ၊ ဟင်္သာတ ၊ မန္တလေး ၊ သာဝတ္ထိ စသည် တွေ့ရမည်။ အရေအတွက်အရ အရှိန်ညှိပါလိမ့်မည်။ မိတ္ထီလာ ၊ သာဝတ္ထိ အမည်များ သည် အိန္ဒိယနိုင်ငံ ၊ ပါဠိအသုံးတွင်လည်း တွေ့နိုင်ပါသည်။

၁၃။ တိရစ္ဆာန်အမည်တွဲ မြို့ရွာ ဒေသများ

မြန်မာမြို့ရွာအမည်များတွင် တိရစ္ဆာန်အမည်များကိုပါတွဲစပ်လျက် ခေါ်တွင် ပညက် ထားလေ့ရှိသည်ကိုလည်း စစ်ဆေးတွေ့ရှိရပါသည်။ ဥပမာအားဖြင့် - ရန်ကုန်ဒေသ အတွင်းရှိ ပုစွန်တောင် ၊ တိုးကြောင်လေးနှင့် အခြားဒေသများမှာ မြင်းခြံ ၊ မြင်းမူ ၊ ဖြတ်ခွဲ ၊ ခွေးရုပ် ၊ ဝက်လက် ၊ ဆင်ပေါင်ဝဲ ၊ တောကျွဲအင်း ၊ ဝက်လူးအိုင် ၊ ဆင် ဖြူကျွန်း ၊ ကျွဲပွဲ ၊ နွားထိုးကြီး ၊ ဝက်ထီးကန် ၊ ကျွဲဆည်ကန် (မန္တလေး) ၊ ငန်းဇွန် ၊ ဖားအံ (ဘားအံ) စသည်တို့ ဖြစ်ပါသည်။

၁၄။ သစ်ပင် ပန်းပင် အမည်တွဲ မြို့ရွာ ဒေသများ

သစ်ပင် ပန်းပင်အမည်များ ပါဝင်တွဲဖွဲ့ထားသည့် မြန်မာမြို့ရွာများ၏ အမည်များကို အောက်ပါအတိုင်း စစ်တမ်းထုတ် လေ့လာတွေ့ရှိရပါသည်။ သာဓကပြရသော် - မန်ကျည်းပင် ၊ ကြုံပင်ကောက် ၊ ညောင်ခြေထောက် ၊ ညောင်ပင်သာ ၊ ညောင်လွန်၊ ဇီးပင်ကြီး ၊ ဇီးကုန်း ၊ အင်ကြင်းကန် ၊ ဒဟပ်တော ၊ ပေါက်ခေါင်း ၊ သဖန်းဆိပ် ၊

ခရမ်း ၊ ဝါဒီ ၊ မလွကုန်း ၊ ပဲနွယ်ကုန်း ၊ ကြံခင်း ၊ လက်ပံ(ရွာ) ၊ ကြာအင်းဆိပ်ကြီး ၊
ဘူးသီးတောင် ၊ မအူပင် ၊ ဝါးဘလောက်သောက် ၊ ဆင်စွယ် (ရွာ) ၊ သနပ်ပင် ၊ ထိန်
အင်း ၊ ကညွတ်ကွင်း ၊ မှော်ဘီ စသည် ရှိပါသည်။

နိဂုံး

နိဂုံးချုပ် ဖော်ပြရသော် ဤ စာတမ်းသည် ဘာသာစကားအမြင်မှ **Data** များ စုစည်း
ထားသည့် သုတေသနစစ်တမ်းတစ်စောင် ဖြစ်သည်။ စစ်တမ်း ဆိုသော်လည်း **Data**
စုဆောင်းမှုအဆင့်သာမက မြန်မာတို့၏ အမည်ပြုတတ်ပုံ ဓလေ့သဘာဝကိုပါ တွဲပြီး
လေ့လာနိုင်ပါလိမ့်မည်။ တစ်နည်း ဘာသာစကားနှင့်စစ်တမ်းသဘာဝကို ချိန်ညှိ ပြုစု
ထားပါသည်။ မြန်မာတို့၏ ဘာသာစကားဆိုင်ရာ အတွေးအခေါ်များ နှင့် ယဉ်ကျေးမှု
ဆိုင်ရာ အမြင်များ၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့စိတ် အဆက်အစပ်ပြုပုံတို့ကို တိုးချဲ့
စဉ်းစားနိုင်ပါမည်။ ဖော်ပြပါ မြို့ရွာဒေသများ အမည်ပြုပုံနည်းများမှ တစ်ဆင့်တိုး၍
မြန်မာလူမျိုးတို့၏ ခံစားမှုခံယူမှု (တွေးမြင်ယူဆမှု)တို့ကိုပါ နားလည် သဘောပေါက်
လာစေပါမည်။ ထို့ကြောင့် **Data အခြေပြု စစ်တမ်းသုတေသန** စနစ်သည် ဘာသာ
စကားလေ့လာမှုအရာတွင် တစ်ဖက်တစ်လမ်းမှ အရေးကြီးကြောင်း အချုပ်အားဖြင့်
ဖော်ပြအပ်ပါသည်။

ထက်ထက်

ညွှံ့ပါမောက္ခ ၊ အိုဆာကာတက္ကသိုလ်